

ဘေးစောင် နှ၊ <bei: zaun> 旁边  
 ဘေးစောင်း I က၊ <bei: saun:> 侧身, 倾斜 II က၊ <bei: zaun:> 倾斜地  
 ဘေးစဉ်ဘောင်ဆက် နှ၊ <bei: zin baun zet> = ဘိုးစဉ်ဘောင်ဆက်  
 ဘေးစွယ် နှ၊ <bei: zwe> 端点(左端、右端)၊ ညာဘက် ~ မှာထိုင်နေတဲ့လူဟာမောင်ဘဝါ။ 坐在最右边的人就是貌巴。  
 ဘေးဆီးရန်ကာ က၊ <bei: zi: yan ga> 预防灾害: ~ ပြုထားရမည်။ 必须预防灾害。 / ~ အဖြစ်ခြောက်လုံးပြုလုပ်သွားပေါ့။ 把手枪带上, 以防万一。  
 ဘေးဆိုး နှ၊ <bei: zo:> 灾难, 灾祸  
 ဘေးဆိုးဒဏ်ဆိုး နှ၊ <bei: zo: dan zo:> 灾难, 灾祸  
 ဘေးဆိုးရန်ညစ် နှ၊ <bei: zo: yan nyit> 灾祸  
 ဘေးဆွဲကြက်သား နှ၊ <bei: zwe: kywet tha:> 【解】外展肌  
 ဘေးတဖက်တချက် နှ၊ <bei: t-phet t-khyet> 两旁, 两边; လမ်း ~ တွင် 在马路两旁  
 ဘေးတီး က၊ <bei: ti:> (俚)旁敲侧击, 敲边鼓; 从旁怂恿; နောက်သလိုပြောင်သလိုနဲ့ဝိုင်းပီး ~ ပေးကြတာပေါ့။ 大家开玩笑似地旁敲侧击。  
 ဘေးတိုက် I က၊ <bei: tait> 侧身撞 II က၊ <bei: dait> 并非; ~ ရပ်နေသည်။ 并非站着。 / ~ လျှောက်သွားကြသည်။ 并非地走去。 / ~ အကွာအဝေး 左右的距离  
 ဘေးတွေ က၊ <bei: twei'> 遭灾, 受难  
 ဘေးတွဲ နှ၊ <bei: dwe:> ①(车斗在侧部的)三轮车 ②自行车或摩托车旁的拖斗 ③拖挂在轮船旁边装货的驳船 ④(挎包、提包等)侧面的小口袋  
 ဘေးထိ က၊ <bei: ti'> = ဘေးတွေ  
 ဘေးထိုးနာ နှ၊ <bei: do: na> 肋骨痛  
 ဘေးထိုးရင်ကျပ် I က၊ <bei: do: yin kyat> 肋骨痛, 胸闷 II နှ၊ <bei: do: yin gyat> 肋部痛胸闷症  
 ဘေးထိုးရင်အောင့် I က၊ <bei: do: yin aun'> 肋骨和胸部疼痛 II နှ၊ <bei: do: yin aun'> 肋部胸部疼痛症  
 ဘေးထိုးလေအောင့် I က၊ <bei: do: lei aun'> 气胀肋间疼痛 II နှ၊ <bei: do: lei aun'> 肋间疼痛症  
 ဘေးထွက်ပစ္စည်း နှ၊ <bei: dwet pyit si:> 副产品  
 ဘေးဒုက္ခ နှ၊ <bei: dout kha'> 灾难  
 ဘေးနား နှ၊ <bei: na:> 旁边, 附近  
 ဘေးပေါက် နှ၊ <bei: baut> ①临时出现的时机 ②副业收入, 外快 ③临时性的工作, 非自己本行工作: ~ လုပ်ငန်း: 副业 / ~ ဝင်ငွေ 外快  
 ဘေးပန်း နှ၊ <bei: ban:> ①副业: ~ လုပ်ငန်း: 副业 ②旁边, 侧面 ③周围, 附近 ④侧景  
 ဘေးပြု က၊ <bei: pyu'> 为害: ~ ပိုးကောင် 害虫  
 ဘေးပယ် က၊ <bei: phe> 搬开, 让路, 撻在一边, 不予置理,

လူထုရှုနေထိုင်စားသောက်ရေးကိစ္စကို ~ ထားတာမမှန်ဘူး။ 不关心群众生活是不对的。  
 ဘေးဘယာ နှ၊ <bei: b-ya> 灾难, 危害, 祸害  
 ဘေးဘျာ နှ၊ <bei: b-ya> = ဘေးဘယာ  
 ဘေးဘျမ်း နှ၊ <bei: b-yan:> = ဘေးဘယာ  
 ဘေးဘီ နှ၊ <bei: bi> ①两侧, 旁边 ②附近, 周围: ~ သို့လှည့်ကြည့်သည်။ 环顾四周。  
 ဘေးဘိုးစဉ်ဆက် နှ၊ <bei: bo: sin zet> = ဘိုးစဉ်ဘောင်ဆက်  
 ဘေးဘိုးဘီဘင် နှ၊ <bei: bo: bi bin> = ဘိုးစဉ်ဘောင်ဆက်  
 ဘေးမသိရန်မခ က၊ <bei: m-thi yan m-kha'> 无灾无难, 平安无事  
 ဘေးမဲ့ I နှ၊ <bei: me'> 平安无事 II က၊ <bei: me'> 平安地: ~ လွှတ်ထားသည်။ 放生。  
 ဘေးမဲ့ကြီးပိုင် နှ၊ <bei: me' kyo: wain:> 禁猎区, 动物保护区, 放生区  
 ဘေးမဲ့ဆု နှ၊ <bei: me' hsu'> (古)(皇帝赐予功臣的)免死权: ~ ပေးလိုက်သည်။ 赐予免死权。  
 ဘေးမဲ့တော နှ၊ <bei: me' taw:> 禁猎林区  
 ဘေးမဲ့ဒေသ နှ၊ <bei: me' dei dha'> 缓冲区  
 ဘေးမဲ့နွား နှ၊ <bei: me' nwa:> 放生的牛  
 ဘေးမဲ့ပေး က၊ <bei: me' pei:> 放生  
 ဘေးမဲ့ပြည် နှ၊ <bei: me' pyi> (诗)天堂  
 ဘေးမဲ့ရန်ကင်း က၊ <bei: me' yan gin:> 平安地  
 ဘေးမဲ့လွတ် က၊ <bei: me' hlwut> 放生  
 ဘေးမဲ့အလှူ နှ၊ <bei: me' a-hlu> 积德放生  
 ဘေးရန် နှ၊ <bei: yan> 灾祸, 劫难: ~ ကင်းသည်။ 无灾无难。  
 ဘေးရှုပ် က၊ <bei: sheit> 从旁加入赌注  
 ဘေးလူ နှ၊ <bei: lu> 旁人, 局外人  
 ဘေးသင့် က၊ <bei: thin'> 遭灾, 遇险  
 ဘေးအောင့် က၊ <bei: aun'> 肋间痛  
 ဘေးအန္တရာယ် နှ၊ <bei: an d-ye> 危险  
 ဘေးe က၊ <bei: ei:> 平安  
 ဘေးဥပဒ် နှ၊ <bei: u' bat> 灾难, 灾祸  
 ဘဲ မသ၊ <be'> 咩(羊叫声)  
 ဘဲတိုက် က၊ <be' tait> 对着干, 闹对立  
 ဘဲနက် နှ၊ <be' net> = ဝသ  
 ဘဲနွယ် က၊ <be' hne> (口)怎么, 怎样, 如何: ~ လုပ်မလဲ။ 怎么办?  
 ဘဲပြား နှ၊ <be' bya:> 【植】 = ယန်းပြားပင်  
 ဘဲ I နှ၊ <be:> ①鸭: ~ ကင် 烤鸭 / ~ နာ 鸭瘟, 鸭病 / ~ ဥ 鸭蛋 ②[英bell]铃: ~ တီးသည်။ 按铃。 / ~ ထိုးသည်။ 摇铃。 ③一种犁 ④(俚)男青年 II ဝ၊ <be:> 参见 ၀ 条 III သ၊ <be:> 参见 ၀ 条